

ရက်စွဲ။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်



ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) နှင့်အဓိကကျသောကုန်ပစ္စည်းများ၏ လက်လီဈေးနှုန်းပြောင်းလဲမှုများအခြေအနေ

Statistical Bulletin အမှတ်စဉ် - (၁၅)

ဤစာတမ်းတို့နှင့်ပတ်သက်၍ သတိပြုရန်အချက်များအား နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း.....	၃
၂။	ငွေကြေးဖောင်းပွမှု (Inflation).....	၃
၃။	ပုံသေနည်း.....	၄
၄။	မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၈ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ).....	၅
၅။	မြန်မာနိုင်ငံ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက်ငွေကြေးဖောင်းပွမှုနှုန်း (ပျမ်းမျှစားသုံးသူဈေးဆန္ဒနှုန်း).....	၆
၆။	အာဆီယံနိုင်ငံများ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက်ငွေကြေးဖောင်းပွမှုနှုန်း (ပျမ်းမျှစားသုံးသူဈေးဆန္ဒနှုန်း)	၇
၇။	တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၉ ခုနှစ်၊ ဇွန်လ).....	၈
၈။	အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ	၉
၉။	ငွေကြေးဖောင်းပွမှု၏သက်ရောက်မှုများ	၁၁
၁၀။	နိဂုံး.....	၁၁

နိဒါန်း

လည်ပတ်ငွေကြေးပမာဏ (Money Supply) ကြီးထွားလာခြင်း၊ ဝယ်လိုအား (Demand) တိုးမြှင့်လာခြင်း၊ ရောင်းလိုအား (Supply) အကန့်အသတ်ရှိခြင်းနှင့် မျှော်မှန်းချက်များ (Expectations) ကြောင့် ငွေကြေးဖောင်းပွမှုကိုဖြစ်စေပါသည်။ ထို့ပြင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာ နိုင်ခြင်းနှင့် အစိုးရကလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ်များကာမိစေရန် လျှပ်စစ် ဓာတ်အားဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရန် ဆောင်ရွက်နေခြင်းတို့ကြောင့်လည်း ငွေကြေး ဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဖော်ပြထားပါသည်။¹

လည်ပတ်ငွေကြေးပမာဏ (Money Supply) ကြီးထွားလာခြင်းဆိုသည်မှာ ကုန်ပစ္စည်း များဝယ်ယူရန်အတွက် ငွေပမာဏပိုမိုများပြားစွာ လိုအပ်လာခြင်း၊ ဝယ်လိုအား (Demand) တိုးမြှင့် လာခြင်းဆိုသည်မှာ ဈေးနှုန်းများမြင့်တက်လာခြင်း၊ ရောင်းလိုအား (Supply) အကန့်အသတ်ရှိခြင်း ဆိုသည်မှာ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတို့တွင် သဘာဝကပ်ဘေးများကျရောက်ခြင်း၊ ရေနံ ဈေးနှုန်းများ မြင့်တက်ခြင်းစသောအကြောင်းရင်းများစွာကြောင့် ၎င်းတို့၏ဈေးနှုန်းများ မြင့်တက် လာနိုင်ခြင်း၊ မျှော်မှန်းချက်များ (Expectations) ဆိုသည်မှာ ရှေ့ရေးအတွက် လုပ်အားခညှိနှိုင်းမှု များနှင့် အခြားသဘောတူစာချုပ် (Contract) များအပေါ်၌ သက်ရောက်မှုများ ဖြစ်လာစေခြင်း တို့ကို ဆိုလိုပါသည်။ ဤသို့ ခန့်မှန်းမှုများသည် အနာဂတ်ငွေကြေးဖောင်းပွမှု အပြောင်းအလဲများ ဖြစ်စေရန် တစ်စိတ်တစ်ပိုင်းအားဖြင့် ပံ့ပိုးမှုဖြစ်စေပါသည်။²

ငွေကြေးဖောင်းပွမှု (Inflation)

ငွေကြေးဖောင်းပွမှုဆိုသည်မှာ တစ်နှစ်တာကာလအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းတို့အတွက် ကြီးမြင့်လာသည့် ကုန်ကျစရိတ်ပမာဏအတိုင်းအတာတစ်ရပ်ကို ခေါ်ပါ သည်။ ၎င်းကို ကုန်ကျစရိတ်တိုးမြှင့်မှုရာခိုင်နှုန်းအားဖြင့်ဖော်ပြပါသည်။³

¹ <https://myanmar.mmtimes.com/news/124495.html> မှ ရရှိပါသည်။

² <https://www.pyithuhluttaw.gov.mm/ngekepheangpmu> မှ ရရှိပါသည်။

³ <http://www.imf.org/external/pubs/ft/fandd/basics/inflat.htm> မှ ရရှိပါသည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု ၅ ရာခိုင်နှုန်းရှိသည်ဟုဆိုပါမူ နှစ်တစ်နှစ်၏အစတွင် ငွေကျပ်တစ်သိန်းဖြင့် ဝယ်ယူရရှိသော ကုန်ပစ္စည်းတစ်ခြင်းစာကို နှစ်ကုန်ပိုင်းတွင် ဝယ်ယူပါက ငွေကျပ်တစ်သိန်းငါးထောင်ကျပ် ကုန်ကျလိမ့်မည်ဟု ဆိုလိုပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို စုစုပေါင်းကုန်စည်များအတွက် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Headline Inflation) နှင့် အစားအစာနှင့် လောင်စာမပါဝင်သော ကုန်စည်များအတွက်နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Core Inflation) ဟူ၍ ခွဲခြားဖော်ပြထားပါသည်။ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုအား စားသုံးသူဈေးနှုန်း (Consumer Price Index) ဖြင့် တိုင်းတာပါသည်။⁴ ငွေကြေးဖောင်းပွမှုသည် ကောင်းကျိုးနှင့်ဆိုးကျိုး သက်ရောက်မှုများရှိပါသည်။ ထိုသို့ သက်ရောက်မှုများသည် ငွေကြေးဖောင်းပွမှုနှုန်းအပေါ်မူတည်နေပါသည်။

Headline Inflation ကို CPI ပေါ်တွင်အခြေခံ၍ တွက်ချက်ပါသည်။ Core Inflation တွင် အစားအစာနှင့်လောင်စာဆီအမျိုးအစားများ မပါဝင်ခြင်းမှာ အစားအစာဟူသည် ရာသီပေါ် သီးနှံများတွင် အခြေခံ၍လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဈေးနှုန်းများမတည်ငြိမ်ဘဲ မကြာခဏ ပြောင်းလဲခြင်းများကြောင့်လည်းကောင်း ဖြစ်ပါသည်။ စက်သုံးဆီဆိုလျှင်လည်း နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ပြောင်းလဲနိုင်၍ဖြစ်ပါသည်။

ပုံသေနည်း

$$\text{Inflation Rate} = \frac{\text{CPI}_2 - \text{CPI}_1}{\text{CPI}_1} \times 100$$


CPI₂ = is the CPI in the current year

CPI₁ = is the CPI in the base year

⁴ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသော Monthly Inflation Report, July 2019 မှ ရရှိပါသည်။

မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၈ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ)

၂၀၁၈ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းအား ဖော်ပြပါ Column Chart ဖြင့် တင်ပြထားပါသည်-




Source: Monthly Inflation Report, July 2019

၂၀၁၈ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Headline Inflation) ကို လေ့လာပါက ၂၀၁၈ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိ မြင့်တက်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ ခုနှစ် နှစ်ဆန်း ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဇွန်လအထိ ပြန်လည်မြင့်တက် ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (ကာလတူ) နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Headline Inflation) အား နှိုင်းယှဉ်ကြည့်လျှင် ၃.၀၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (ကာလတူ) နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation) အား နှိုင်းယှဉ်ကြည့်လျှင် ၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရှိရပါ သည်။

မြန်မာနိုင်ငံ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက်ငွေကြေးဖောင်းပွမှုနှုန်း(ပျမ်းမျှစားသုံးသူဈေးဆနှုန်း)

၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက် ငွေကြေးဖောင်းပွမှုနှုန်း (ပျမ်းမျှစားသုံးသူဈေးဆနှုန်း) ကို ဖော်ပြပါ Line Chart ဖြင့် တင်ပြထား ပါသည်-




Source: <https://www.imf.org/en/Countries/MMR#countrydata>

၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းကို ကြည့်ခြင်း အားဖြင့် ၂၀၁၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုအမြင့်ဆုံးဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့စက်သုံးဆီဈေး ကျဆင်းလျက်ရှိသော်လည်း ရေကြီး ရေလျှံသဘာဝဘေးအန္တရာယ်ကြောင့် လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန်စည်စီးဆင်း မှုအခက်အခဲကြောင့် ဈေးနှုန်းများမြင့်တက်လာခဲ့ခြင်း၊ ငွေလဲလှယ်နှုန်းမြင့်မား၍ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့် ပျက်စီးခဲ့သည့်စိုက်ပျိုးမြေများ ပြန်လည်တည်ထောင်မှု၊ ကား၊ ရထား လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် အသုံးစရိတ်များ ပိုမိုသုံးစွဲခဲ့ရ ပါသည်။ သို့ဖြစ်၍ အစိုးရအသုံးစရိတ်မြင့်မားခဲ့ပြီး ဗဟိုဘဏ်မှ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှု များပြားခဲ့သဖြင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့သည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်မြင့်တက်လာလျက်ရှိသည်ကို တွေ့ရှိရ ပါသည်။

**အာဆီယံနိုင်ငံများ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက်ငွေကြေးဖောင်းပွမှုနှုန်း
(ပျမ်းမျှစားသုံးသူဈေးဆနှုန်း)**

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာဆီယံနိုင်ငံများ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို ဖော်ပြပါ Colum Chart ဖြင့် တင်ပြထားပါသည်။

အာဆီယံနိုင်ငံများ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက်ငွေကြေးဖောင်းပွမှုနှုန်း(ပျမ်းမျှစားသုံးသူဈေးဆနှုန်း)




Source: <https://www.imf.org/external/index.htm>

၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာဆီယံနိုင်ငံများ၏နှစ်စဉ်ရာခိုင်နှုန်းပြောင်းလဲမှုအလိုက် ငွေကြေးဖောင်းပွမှုနှုန်းတွင် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှာ အနိမ့်ဆုံးနိုင်ငံဖြစ်ပါသည်။ ဘရူနိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံနှင့် စီယက်နမ်နိုင်ငံတို့၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၉ ခုနှစ်၊ ဇွန်လ)

၂၀၁၉ ခုနှစ်၊ ဇွန်လမှတ်တမ်းအရ မြန်မာနိုင်ငံ၏တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို ဖော်ပြပါ Colum Chart ဖြင့် တင်ပြထားပါသည်-

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှုနှုန်းများ (၂၀၁၉ ခုနှစ်၊ ဇွန်လ)



Source: ဗဟိုစာရင်းအင်းအဖွဲ့၊ Monthly Inflation Report July, 2019

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖြစ်ပေါ်နေသော နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းနှင့်ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို ကြည့်ခြင်းအားဖြင့် မကွေးတိုင်းဒေသကြီး သည် အမြင့်ဆုံးဖြစ်၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းတွင် ကချင်ပြည်နယ်သည် ၃.၇၆ ဖြင့် အနည်းဆုံးဖြစ်ပြီး ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းတွင် ကယားပြည်နယ်သည် အနည်းဆုံးတွင်ရှိနေ သည်ကို တွေ့ရှိရပါသည်။

အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ

မြန်မာနိုင်ငံတွင် အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများအား ဖော်ပြပါ ဇယားဖြင့် တင်ပြထားပါသည်-

အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ

ကုန်ပစ္စည်း	အမျိုးအစား	အချိန်အတွယ်	၂၀၁၉ ခုနှစ်		၂၀၁၈ ခုနှစ် ဇွန်လ (ကျပ်)	ယခင်လ နှင့်နှိုင်းယှဉ် လျှင်ပြောင်းလဲသည့် %	ယခင်နှစ် အလားတူ နှင့်နှိုင်းယှဉ် လျှင်ပြောင်းလဲသည့် %
			မေလ (ကျပ်)	ဇွန်လ (ကျပ်)			
ဆန်	ဧည့်မထ (၃၅ %)	ပြည်	၁၅၀၆	၁၅၀၉	၁၃၉၈	၀.၁၉	၇.၉၄
မြေပဲဆီ	ပြည်တွင်း	ပိဿာ	၆၃၈၈	၆၄၈၄	၅၆၀၅	၁.၅၁	၁၅.၆၈
နှမ်းဆီ	ပြည်တွင်း	ပိဿာ	၆၅၅၃	၆၅၇၀	၅၈၅၁	၀.၂၆	၁၂.၂၉
စားအုန်းဆီ	နိုင်ငံခြား	ပိဿာ	၂၀၄၉	၂၀၂၇	၂၀၅၂	-၁.၀၉	-၁.၂၂
ကြက်သား	အကောင်လိုက်	ပိဿာ	၇၅၁၄	၇၆၉၀	၆၉၅၇	၂.၂၉	၁၀.၅၄
ဝက်သား	ပေါင်သား	ပိဿာ	၉၄၁၈	၉၄၅၄	၉၂၆၉	၀.၃၈	၁.၉၉
အမဲသား	အရိုးလွတ်	ပိဿာ	၁၃၄၈၂	၁၃၆၇၄	၁၀၈၂၈	၁.၄	၂၆.၂၈
ဘဲဥ	အလတ်စား	၁၀ လုံး	၁၈၈၅	၁၉၁၄	၁၆၁၂	၁.၅၂	၁၈.၇၃
ကြက်ဥ	အလတ်စား	၁၀ လုံး	၁၃၈၂	၁၄၂၈	၁၂၅၄	၃.၂၂	၁၃.၈၈
ငါးခူ	အလတ်စားအရွယ်	ပိဿာ	၈၈၁၉	၉၁၉၉	၈၃၂၆	၄.၁၃	၁၀.၄၉
ငါးရဲ့	အလတ်စားအရွယ်	ပိဿာ	၈၈၄၉	၉၀၆၄	၈၂၉၂	၂.၃၇	၉.၃၁
ငါးမြစ်ချင်း	အလတ်စားအရွယ်	ပိဿာ	၄၉၂၃	၅၂၁၁	၄၄၆၁	၅.၅၃	၁၆.၈၁
ပုစွန်ခြောက်	အလတ်စားအရွယ်	ပိဿာ	၃၂၅၃၉	၃၂၇၆၁	၃၀၀၅၄	၀.၆၈	၉.၀၁
ငါးရဲ့ခြောက်	အလတ်စားအရွယ်	ပိဿာ	၃၀၇၁၉	၃၁၄၆၄	၂၈၈၇၀	၂.၃၇	၈.၉၉
ရေကျိုငါးပိ	သုံးဦးစပ်	ပိဿာ	၃၃၃၁	၃၃၅၀	၃၃၀၀	၀.၅၇	၁.၅၂
ခရမ်းချဉ်သီး	-	ပိဿာ	၁၆၉၈	၁၇၈၄	၁၂၈၆	၄.၈၂	၃၈.၇၂
ကုလားပဲခြမ်း	-	ပိဿာ	၂၃၅၅	၂၃၆၁	၂၄၄၇	၀.၂၅	-၃.၅၂
အာလူး	အလတ်စားအရွယ်	ပိဿာ	၁၀၈၉	၁၁၃၁	၁၀၃၁	၃.၇၁	၉.၇
ကြက်သွန်ဖြူ	ဥတစ်လုံး	ပိဿာ	၂၆၂၁	၃၁၁၆	၂၆၃၄	၁၅.၈၆	၁၈.၃
ကြက်သွန်နီ	ဥကြီး	ပိဿာ	၈၈၄	၁၀၀၂	၁၀၅၀	၁၁.၇၈	-၄.၅၇
လုံချည်	၂/၆၄-ကျားဝတ်	ထည်	၅၂၇၅	၅၂၈၄	၄၇၈၆	၀.၁၇	၁၀.၄၁
သားရေဖိနပ်	အလတ်စား	ရံ	၅၃၇၅	၅၃၆၇	၅၁၂၀	-၀.၁၅	၄.၈၂
ရွှေထည်ပစ္စည်း	၁၅ ပဲရည်	ကျပ်သား	၉၉၁၀၄၆	၁၀၂၂၈၄၆	၈၈၂၇၈၄	၃.၁၁	၁၅.၈၇
ထင်း	-	ပိဿာ	၃၄၃	၃၄၅	၃၂၀	၀.၅၈	၇.၈၁
မီးသွေး	-	ပိဿာ	၆၇၄	၆၇၄	၆၂၆	၀	၇.၆၇
ဖယောင်းတိုင်	၃၂- တိုင်	ထုပ်	၄၃၈	၄၃၈	၄၁၂	၀	၆.၃၁
ဘတ်စ်ကားခ	မြို့တွင်း	-	၁၁၀၆	၁၁၀၆	၁၀၄၁	၀	၆.၂၄
ဒီဇယ်ဆီ	-	ဂါလန်	၄၇၀၃	၄၃၃၇	၄၂၄၄	-၈.၄၄	၂.၁၉
ဓာတ်ဆီ	-	ဂါလန်	၄၃၈၉	၄၀၀၅	၄၁၉၇	-၉.၅၉	-၄.၅၈

၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှုအခြေအနေကို လေ့လာကြည့်ခြင်းအားဖြင့် ဆန်ဈေးနှုန်းများသည် ယခင်လနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ဆက်လက်မြင့်တက်လျက်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက များစွာမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဆန်ဈေးနှုန်းများ မြင့်တက်ခြင်းအကြောင်းအရင်းများမှာ သယ်ယူပို့ဆောင် စရိတ်မြင့်တက်ခြင်း၊ မိုးစပါးစိုက်ပျိုးချိန်နီးကပ်လာခြင်း၊ ဈေးကွက်အတွင်း ဆန်လက်ကျန် နည်းပါးလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

စားသုံးဆီအုပ်စုတွင်ပါဝင်သော မြေပဲဆီဈေးနှုန်းများမှာ ကုန်ကြမ်းများဖြစ်သော မြေပဲဆံ များကို ပြည်ပဝယ်လိုအားရှိခြင်းနှင့် အထွက်နည်းခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်လာ ခြင်းဖြစ်ပါသည်။ သို့သော် ပြည်ပစားအုန်းဆီဈေးနှုန်းမှာ ယခင်လနှင့် နှိုင်းယှဉ်ပါကအနည်းငယ် ကျဆင်းလျက်ရှိပါသည်။

အသား၊ ငါးနှင့် ဥအုပ်စုတွင် ပါဝင်သော အသားဈေးနှုန်းများမှာ ပြည်ပမှ ကျွဲ၊ နွား၊ ဆိတ်၊ ဝက် ဝယ်ယူမှုများ ရှိနေခြင်းကြောင့်လည်းကောင်း၊ မိုးရွာသွန်းမှုများပြီး ကြက်မွေးမြူရေးခြံများ ရေဝင်ခြင်း၊ ကြက်အသေအပျောက်များခြင်း၊ တိရိစ္ဆာန်အစာဖြစ်သော ကြက်စာ၊ ငါးစာဈေးနှုန်း များမြင့်တက်ခြင်း၊ ငါးရစ်ဥချိန်ဖြစ်ပြီး ငါးမဖမ်းရရာသီဖြစ်ခြင်း စသည့်အကြောင်းအရင်းများကြောင့် အသား၊ ငါး ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပါသည်။ ထို့ပြင် ကြက်စာဈေးနှုန်း မြင့်တက်ခြင်း၊ ဥထွက်နှုန်းများ ကျဆင်းခြင်းတို့ကြောင့် ဘဲဥနှင့်ကြက်ဥဈေးနှုန်းများ မြင့်တက်လာသည်ကိုလည်း တွေ့ရှိရပါသည်။

ဟင်းသီးဟင်းရွက်နှင့်အသီးအနှံဈေးနှုန်းများမှာ မိုးရွာသွန်းမှုများသဖြင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲပြီး ဈေးကွက်အတွင်းကုန်ပစ္စည်းဝင်ရောက်မှု နည်းလာခြင်းကြောင့် သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဈေးနှုန်းများမှာ မြင့်တက်လာပြီး ပဲမျိုးစုံဈေးကွက်တွင် ပြည်ပမှ ပြန်လည်၍ ဝယ်လိုအား ရှိလာသောကြောင့် ပဲဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

ရွှေဈေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၃.၁၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၅.၈၇ ရာခိုင်နှုန်းမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာသောကြောင့် မြန်မာ့ရွှေဈေးနှုန်းမှာလည်း လိုက်ပါမြင့်တက်လျက်ရှိပါသည်။

ပြည်ပမှတင်သွင်းသည့် လောင်စာဆီဈေးနှုန်းများ ကျဆင်းလာသည့်အတွက် ပြည်တွင်း လောင်စာဆီဈေးနှုန်းများမှာလည်း သိသိသာသာကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

ငွေကြေးဖောင်းပွမှု၏သက်ရောက်မှုများ

ကောင်းကျိုးများ (Positive Effects) အနေဖြင့် ငွေချေးယူသူတို့အား အကျိုးအမြတ် ဖြစ်ထွန်းစေပြီး စီးပွားရေးတိုးမြှင့်ကြီးထွားလာစေရန်နှိုးဆွပေးပါသည်။ ဆိုးကျိုးများ (Negative Effects) အနေဖြင့် ငွေတိုးနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းထက်နည်းပါက စုဆောင်းငွေများ၏ တန်ဖိုးသည်လည်း ကျဆင်းသွားပြီး ငွေထုတ်ချေးသူများသည်လည်း ငွေတို့၏ချေးငွေများအတွက် ငွေဖောင်းပွမှုနှုန်းထက်လျော့နည်းသောငွေတိုးနှုန်းကြောင့် အကျိုးအမြတ်ခံစားခွင့် နည်းပါးစေပါ သည်။ အများပြည်သူငွေစုဆောင်းမှု saving လျော့နည်းစေပါသည်။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လျော့နည်းသွားစေနိုင်ပြီး နိုင်ငံ၏ပြင်ပသို့ ငွေကြေးများ စီးဆင်းသွား စေပါသည်။ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့ စေသည့်အပြင် နိုင်ငံရေးနှင့်လူမှုရေးမငြိမ်သက်မှုကို ဖြစ်ပေါ်စေပါသည်။ ၎င်းအပြင် အလွန်နည်းပါးသော ငွေကြေး ဖောင်းပွမှုနှင့် ငွေကျုံ့ခြင်းတို့သည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ယုတ်လျော့စေပါသည်။⁵

နိဂုံး

၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ပြည်ပမှတင်သွင်းသည့် လောင်စာဆီဈေးနှုန်းများ ကျဆင်းနေ သောကြောင့် ပြည်တွင်းလောင်စာဆီဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း များကျဆင်းလာသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများနှင့်ရွှေဈေးနှုန်းများ မြင့်တက် လာခြင်းတို့ကြောင့် စားသုံးသူဈေးဆနှုန်းမြင့်တက်ခဲ့ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်လာခြင်းဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုအား သင့်တင့်မျှတသည့် အနေအထားတွင် ရှိစေ ရန်အတွက် Inflation ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများအပေါ်မူတည်၍ Target Inflation Rate

⁵ <https://www.pyithuhluttaw.gov.mm/ngekepheangpmu> မှ ရရှိပါသည်။

ကိုသတ်မှတ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ငွေကြေးမူဝါဒများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ဘဏ္ဍာရေးမူဝါဒများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ကုန်သွယ်ရေးမူဝါဒများ နှင့်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

သုတေသနဌာန

ပြည်သူ့လွှတ်တော်ရုံး

ဤစာတမ်းတို့အား ဒေါ်အေးအေးမူ (ဦးစီးအရာရှိ) နှင့် ဒေါ်မေဇင်အောင် (ဒု-ဦးစီးမှူး) တို့မှ တာဝန်ယူရေးသား၍ သုတေသနဌာနမှ အရာထမ်းအဆင့်ဆင့်က ဝိုင်းဝန်းကြီးကြပ်တည်းဖြတ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။



သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန်
(သို့မဟုတ်) သုတေသနဌာနအား လာရောက်လေ့လာရန်
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါသည်။

သုတေသနဌာန

ပြည်သူ့လွှတ်တော် C ဆောင် - ဒုတိယထပ်

တယ်လီဖုန်း - ၀၆၇ - ၅၉၁၂၈၄၊ ၀၆၇ - ၅၉၁၂၈၅



Research Dept; Email - pyithuhluttawresearch@gmail.com